

လှည်းအိမ် နှ၊ <hle: ein> 车身  
 လှည်းဦး နှ၊ <hle: u:> ① 大车车厢前部 ② 辕和轭相连的部位  
 လှည်းဦးကင်း နှ၊ <hle: u: gin:> 赶车人的座位  
 လှည်းဦးငှက် နှ၊ <hle: u: hnget> 车辕上的鸟形装饰  
 လှည်းဦးစီး နှ၊ <hle: u: zi:> 赶车人  
 လှည်းဦးစွန် နှ၊ <hle: u: zun> 大车的两条辕木的连接处  
 လှည်းဦးစွမ် နှ၊ <hle: u: zut> = လှည်းစည်းကုံး  
 လှည်းဦးထောက် နှ၊ <hle: u: daut> = လှည်းထောက်  
 လှည်းဦးပွတ် နှ၊ <hle: u: but> = လှည်းစည်းကုံး  
 လှန် က၊ <hlan'> ① 吓唬，恐吓 ② 轰赶：ကြက်ကို ~ လိုက်ပါ။  
 把鸡轰走。  
 လှန်ခြောက် က၊ <hlan' khyaut> = လှန်  
 လှန်ဖြန့် က၊ <hlan' phyan'> = လှန်  
 လှန်လုံး နှ၊ <hlan' lon:> 恐吓的话  
 လှန် က၊ <hlan> ① 翻，翻转 ② 翻开，揭开：အိုးအဖုံးကို ~ တယ်။ 打开锅盖。 / စာရွက်ကို ~ တယ်။ 翻书(页)。 / အင်္ကျီကို ~ တယ်။ 把衣服翻过来。 ③ 重提，揭发；抖弄出来：ခင်ဗျားအကြောင်းအကုန် ~ ပစ်မယ်။ 把你的事情全部揭出去。 ④ 扫清，赶跑(敌人)：ရန်သူ့ကို ~ နိုင်သည်။ 把敌人清除了。 ⑤ 反对，抗拒：ဆရာကို ~ သည်။ 不听从教师的教导。 ⑥ 稍向后仰：ကုလားထိုင်နောက်မှိုကို ~ ချသည်။ 把椅子靠背稍向后仰一仰。 ⑦ 逆水而上  
 လှန်ကန် နှ၊ <hlan gan> = လှန်  
 လှန်ကိန်း နှ၊ <hlan gein:> 【数】倒数  
 လှန်ပြန် က၊ <hlan pyan> 顶嘴，还嘴  
 လှန်ပြန်အပြစ်တင် က၊ <hlan pyan a-pyit tin> 互相指责，互相责备  
 လှန်မစောက် နှ၊ <hlan m-zaut> (古)好习惯  
 လှန်လှော က၊ <hlan hlau:> 翻，翻转；翻开，揭露：ဟိုထိုပိုင်းဒီတစ် ~ ကြည့်၏။ 东翻一部分西翻一部分看看。  
 လှန်လှော့ခွာဖွေ က၊ <hlan hlau: sha phwei> 翻箱倒柜  
 လှန်း က၊ <hlan:> 晒，晾：ခြောက်အောင် ~ သည်။ 晒干，晾干。 / နေပူ ~ သည်။ 晒东西。  
 လှန်းဆွေ က၊ <hlan: thwei'> (罕)晒干，晾干  
 လှုပ် I က၊ <hlat> ① 打开，使露出：ပြတင်းပေါက်များကိုအကုန် ~ ထားပါ။ 把窗户都打开。 ② 留下，空出：သူ့အတွက်တနေရာ ~ ထားသည်။ 给他留下个座位。 ③ 晾，晒 II နှ၊ <hlat> 极薄  
 လှုပ်မြေ နှ၊ <hlat myei> 闲田  
 လှုပ်လှုပ် က၊ <hlat hlat> ① 薄薄 ② 机灵 ③ 颤抖：ရင်တ ~ 胆战心惊 ④ 洁白地：~ ဖြူစင်၏။ 白极了。 ⑤ 晃动，松动 = ယဲ့ယဲ့  
 လှုပ် က၊ <hlout> 运动，晃动，摇动，振动；走动：မျက်ခုံး ~

သည်။ 眼皮跳。 / ငလျင် ~ သည်။ 发生地震。  
 လှုပ်ကုလားထိုင် နှ၊ <hlout k-l-htain> 摇椅  
 လှုပ်ခါ က၊ <hlout kha> 晃动，震动，摇晃  
 လှုပ်တုပ်လှုပ်တုပ် က၊ <hlout tout hlout tout> 晃动着，不  
 安宁地：ငြိမ်ငြိမ်နေစမ်းပါ။ ဘာလို့ ~ လုပ်နေရတာလဲ။ 静静地  
 呆一会吧，为什么老动个不停？  
 လှုပ်ချောက် က၊ <hlout khyaut> (诗)害怕，胆战心惊  
 လှုပ်စိလှုပ်စိ က၊ <hlout si' hlout si'> 摇摇晃晃  
 လှုပ်ပုခက် နှ၊ <hlout p-khet> 摇篮  
 လှုပ်ရမ်း က၊ <hlout yan:> 摇动，晃动：လက်ကို ~ တယ်။ 摆  
 手。 / သစ်ကိုင်းတွေ ~ နေတယ်။ 树枝摇晃。  
 လှုပ်ရှား က၊ <hlout sha:> ① 动荡，晃动，摆动：ရင်ထဲတွင်ပြော  
 မပြနိုင်လောက်အောင် ~ နေသည်။ 心里有说不出的激动。 /  
 စိတ် ~ သည်။ 心中不安、激动。 ② 活动 ③ 动乱：~ ဆူ  
 骚动，骚乱 / ~ ထကြွ 激昂  
 လှုပ်ရှားမှု နှ၊ <hlout sha: hmu'> ① 晃动，摆动 ② 骚动，骚  
 乱 ③ 活动 ④ (群众)运动：လူထု ~ 群众运动  
 လှုပ်လိလှုပ်လဲ့/လှုပ်လီးလှုပ်လက် က၊ <hlout li hlout le' / hlout  
 li: hlout let> 摇摇晃晃，颤颤悠悠：သစ်ပင်၏အဖျားဝယ်တွဲ  
 လျားခိုကာ ~ တနဲ့နဲ့နှင့်လေကစား၏။ 悬挂在树梢上，随风  
 摇晃着。  
 လှုပ်လှုပ် က၊ <hlout hlout> ① 徐徐地，慢慢地：~ ကလေး  
 သွားနေယင်ဘယ်အချိန်မှီမလဲ။ 慢慢吞吞地走，怎么能及时  
 赶到呢？ ② 奄奄一息 ③ 一点儿：စာပေဆုကလဲခထိအောင်  
 ~ မှမရှိသေးဘူး။ 到现在为止，何时颁发文学奖还没有  
 任何消息。  
 လှုပ်လှုပ်ရွှေ့ က၊ <hlout hlout ywa' ywa'> 蠕动；活跃，动  
 荡不安：တော်တော်ကလေး ~ ဝေဖန်ဆွေးနွေးနေကြတယ်။ 展  
 开了相当热烈的评论。  
 လှမ်း I မ၊ <hlan:> 步：ခြေတစ် ~ ခြေ / တစ်တိုးနစ် ~ ဆုတ်။  
 进一步退两步 II နှ၊ <hlan:> 远：တော်တော် ~ တဲ့ခရီး  
 ပဲ။ 相当远的路程。 III က၊ <hlan:> ① 举步，迈步：ခြေ  
 လှမ်းမှန်မှန် ~ ပြီးလာတယ်။ 稳步走来。 ② 伸手：~ ယူတယ်။  
 伸手拿。 ③ 努力达到(目的)，奔向目标：ထွန်းပြောင်သောအ  
 နာဂတ်ပန်းတိုင်သို့ ~ ကြစို့။ 向光明的未来迈进。 ④ 递给：  
 ဟိုစာအုပ် ~ လိုက်စမ်းပါ။ 把那本书递给我吧！ IV က၊  
 <hlan:> 远远地，朝着：~ ခေါ် 朝……叫道 / ~ ပြော  
 朝着……说 / ~ ကြည့် 朝……看  
 လှမ်းကြ က၊ <hlan: kywa'> (僧侣)走路，出门，(人)走  
 လှမ်းတက် က၊ <hlan: tet> 迈进，跨入，进入：ပန်းတိုင်ကိုခြေ  
 လှမ်းကြကြနှင့် ~ နိုင်ခဲ့သည်။ 大步跑到了目的地。  
 လှမ်းထိုးသွား က၊ <hlan: hto: thwa:> (马)溜花蹄，(人)慢  
 悠悠地走  
 လှမ်းမိကမ်းမီ နှ၊ <hlan: mi kan: mi> 附近，伸手所及的地方